



Third Story Project

in cooperation with




[facebook.com/thirdstorychildrenbooks](https://facebook.com/thirdstorychildrenbooks)


# ပိုးကောင်လေးနင့် သူငယ်ချင်းများ



ကတ္တနံသရမ်တော် - ကို  
ကို



# ပိုးမောင်လေးနဲ့ သူယောက်းများ



## ရွှေပါ

ကတ္တန်း သရပ်ဖော် - ကတ္တီး



မြန်မာပုံဌောသူများအဖွဲ့နှင့် စေတနာရှင်လူငယ်များ (ရန်ကုန်) တို့မှ ပူးပေါင်းထုတ်ဝေသည်။

ထုတ်ဝေသူ - ဒေါ်အောင်ရှိုင် (၀၁၇၉၃)  
သမိဓတိရိပြပောဂျက်စာပေတိုက်  
အမှတ် (၁၇၃)၊ ပထမထပ်၊ ဗိုလ်မှိုး (လယ်)၊  
ကျောက်တံတားမြို့နယ်၊ ရန်ကုန်။

ပုံးပိုးနှင့်တိုက် (၆၆-၀၀၆၃၂၆)  
အမှတ် (၁၅၃/၁၅၅)၊ သစ်တောင်း (အောက်လမ်း)  
မောင်လေးဝင်းရပ်ကွက်၊ အလုံမြို့နယ်၊ ရန်ကုန်။


ဟိုးရှေးရှေးတုန်းက ရွာသာရွာဆိုတဲ့ ရွာလေးတစ်ရွာရှိသတဲ့။  
ရွာသာရွာဟာ နာမည်နဲ့လိုက်အောင်ကိုပဲ  
သိပ်ကို သာယာလှပသတဲ့။ ကျေးငှက်လေးတွေ၊  
စိမ်းလန်းတဲ့သစ်ပင်လေးတွေလည်း ရှိနေတာပေါ့ကွယ်။



အဲဒီရွာလေးမှာ ဖိုးမောင်ဆိုတဲ့ ကလေးလေး  
တစ်ယောက်လည်းရှိတယ်။ ဖိုးမောင်ဟာ  
ငုက်ကလေးတွေကို သိပ်ချွစ်ဘပဲတဲ့။ ဖိုးမောင်က  
နေ့တိုင်း ငုက်ကလေးတွေနဲ့ စကားပြော၊ အစာကျွေးနဲ့  
ကြင်ကြင်နာနာ ဆက်ဆံလို့ ငုက်ကလေးတွေကလည်း  
ဖိုးမောင်ကို မကြောက်ကြဘူးတဲ့။ ကျိုးကန်းလေးမောင်မဲတူ၊  
ဆက်ရက်လေးမယ်စွာတေး၊ စာကလေးမောင်ညူက်နဲ့  
ချိုးငုက်လေးကူကူးကတော့ ဖိုးမောင်နဲ့  
အတော်ကို ရင်းနှီးနေကြသတဲ့။



တြေားငှက်ကလေးတွေဖြစ်တဲ့ စင်ရှိလေး ထိပ်ကွက်၊  
ရေဘဲလေးဖြူဖွေးနဲ့ ကိုရွှေဗျိုင်းတို့ကတော့  
ရေထဲမှာနေကြလို့ ဖိုးမောင်တစ်ယောက်ဟာ  
မြစ်ကမ်းနားလေးမှာ သွားသွားထိုင်ပြီး  
အဲဒီငှက်ကလေးတွေနဲ့ ဆော့သတဲ့။




ဒီလိန့် တစ်ရက်မှာတော့ ကိုရွှေဗျိုင်းလေးဟာ  
ဖိုးမောင်ထိုင်နေတဲ့  
မြစ်ကမ်းနားကို နှဲတ်သီးမှာ  
ပလတ်စတစ်အိတ်ကြီး စွပ်လျက်နဲ့  
ရောက်လာသတဲ့။

“ဟင်...ဘာဖြစ်လာတာလဲ”လို့  
ဖိုးမောင်က အံ့သြတကြီးနဲ့  
မေးလိုက်တယ်။ ဒါပေမဲ့လည်း  
ကိုရွှေဗျိုင်းလေးဟာ ဖိုးမောင်ရဲ့  
မေးခွန်းကို ပြန်မဖြေနိုင်ရှာဘဲ  
ယက်ကန်ယက်ကန်နဲ့  
ဆက်ကူးသွားရောတဲ့။




နောက်တစ်ရက်ကျတော့ ဖိုးမောင်ထိုင်နေတဲ့ မြစ်ကမ်းဘေးကိုပဲ  
 မောင်မဲတူလေးဟာ ရောက်လာပြန်တယ်။ မောင်မဲတူလေးရဲ့  
 အတောင်လေးတစ်ဖက်ကတော့ ကျိုးနေရှာသတဲ့။  
 “အို...ဘာဖြစ်တာလဲ မောင်မဲတူရေ”လို့  
 ဖိုးမောင်က မေးလိုက်တယ်။ ဒီတော့ မောင်မဲတူလေးက  
 “ဒီနားက ရွာတစ်ရွာက ကလေးတွေက မြစ်ထဲကင့်တွေကို  
 လေသေနတ်တွေနဲ့ ပစ်ကြတယ်ကွာ။  
 နောက်ပြီး သူတို့စားပြီးသား ညွှန်ပတ်တဲ့  
 အိတ်ခွံတွေကိုလည်း မြစ်ထဲကို ပစ်ချကြတယ်။

အဲဒီဟာတွေကို ငါက်တွေက စားမိပြီး ဒုက္ခတွေရောက်ကြတာ။  
 ငါလည်း သူတို့လေသေနတ်စာ မိသွားတာ။  
 မင်း ကိုရွှေဗျိုင်းကိုများ တွေ့မိသေးလား”လို့ ပြန်ဖြေတယ်။  
 မောင်မဲတူလေးရဲ့ ပြောလိုက်တာကိုကြားတော့ ဖိုးမောင်က  
 သိပ်ကို စိတ်မကောင်းဖြစ်သွားတာပေါ့။  
 သူတို့ဟာ ဘာလို့ ငါသူငယ်ချင်းတွေကို ပစ်လိုက်တာပါလိမ့်၊  
 ဘာလို့များ အမိုက်တွေကို  
 မြစ်ထဲပစ်ရတာပါလိမ့်လို့ တွေးနေသတဲ့။



ဒီလိနဲ့ ဖိုးမောင်ရယ် သူ.သူငယ်ချင်းငှက်တစ်ချို့ရယ်  
လျေကလေးစီးပြီး သူတို့နားကရွာလေးကို သွားကြသတဲ့။

အဲဒီရွာမှာ နိုင်နဲ့ တူးတူးဆိုတဲ့ ကလေးနှစ်ယောက်ဟာ  
မြစ်ကမ်းပါးမှာထိုင်ပြီး ငှက်ကလေးတွေကို  
လေသေနှစ်နဲ့ပစ်ဖို့ ချိန်နေကြသတဲ့။ သူတို့အနားမှာလည်း  
သူတို့စားထားတဲ့ မုန်းအိတ်ခွံတွေကလည်း  
ပွဲစာကြနေတာပဲတဲ့။



ဖိုးမောင်က နိနိနဲ့ တူးတူးတို့ဆီကို သွားပြီး  
“ငှက်ကလေးတွေက သူငယ်ချင်းတွေပါကွာ၊ မင်းတို့  
လေသေနတ်နဲ့ပစ်တော့ သူတို့၏ကွဲရောက်ကြတာပေါ့”လို့  
ပြောသတဲ့။

ဒါအပြင် မြစ်ထဲကို အမှိုက်တွေပစ်ချတာဟာလည်း  
မကောင်းဘူးလို့ ရှင်းပြသတဲ့။


အဲဒီလိုကြားရတဲ့ အခိုန်မှာ နိနိနဲ့ တူးတူးဟာလည်း  
သူတို့ပျော်ဖို့သက်သက် လုပ်ခဲ့မိတာတွေအတွက်  
စိတ်မကောင်းဖြစ်သွားကြတယ်။

“ငါတို့နောက်ကို အဲလိုအမှားမျိုးတွေ မလုပ်တော့ပါဘူးကွာ”  
လို့ ဖိုးမောင်ကို ကတိပေးကြသတဲ့။




ဒါနဲ့ ဖိုးမောင်လေးလည်း ပျော်သွားပြီး  
နိနိတို့တူးတူးတို့နဲ့အတူ မောင်မဲတူလေးရဲ့  
ကျိုးနေတဲ့အတောင်ကို ဆေးတွေထည့်၊ ကိုရွှေဗျိုင်းရဲ့  
နှုတ်သီးမှာ စွပ်နေတဲ့ ပလတ်စတစ်အိတ်ခွဲ့ကြီးကို  
ဖယ်ပေးလိုက်ကြတယ်။

ဒီလိုနဲ့ ကျိုးကန်းလေးမောင်မဲတူ၊  
ဆက်ရက်လေးမယ်စွာတေး၊ စာကလေးမောင်ညှက်နဲ့  
ချိုးငှက်လေးကူကူး၊ စင်ရှော်လေးထိပ်ကွက်၊  
ရေဘဲလေးဖြူဖွေးနဲ့ ကိုရွှေဗျိုင်းတို့ဟာ  
ဖိုးမောင်လေးနဲ့ အတူကစားရုတင်မက  
နိနိတို့ တူးတူးတို့ပါ သူ့သယ်ချင်းတွေ  
ဖြစ်သွားကြပေါ့ကွယ်။



# ကလေးတို့ ပြေဆိုရန် ဓမ္မခွန်းပျား



ကလေးတို့ရေ ပိုးမောင်ရဲ၊  
သူငယ်ချင်းတွေဟာ  
ဘယ်သူတွေများပါလိမ့်။



ဒီနိန့်တူးတူးကို  
ပိုးမောင်က ဘယ်လိုတွေ  
ပြောပြသလဲ။



ကိုရွှေဗျိုင်းရဲနှင့်တံ့သီးမှာ ပလတ်စတစ်ကြီးစွပ်နေပြီး  
မောင်မဲတူရဲ၊ အတောင်လေးကျိုးနေရတာ  
ဘာလိုပါလဲ။



ကလေးတို့ရော အမိုက်တွေကို  
ရေကန်တွေထဲနဲ့ လမ်းမတွေပေါ်  
နိန့်တို့လို ပစ်ချုပ်းကြသလား။